

ယူးခိုင်းဗဟိုလားအို တိုဝါန့်သင့်တိုဝါန့်ကို လိုတိုဝါန့်ဖိုင် တိုဝါန့်ဖေါဟ်ဂမုင်သီး ယူးခိုင်း
ဟော်အော အိုယုင်အင်း ယိုင်ဍးစေ့ဆော်လှ်။



ဖါနီဖါနီ၊ ခိုင်းခိုင်း၊ ဖဝ်ဗဟိုဍေ ပါမူးသယ်ကို လိုတိုဝါန့်ဖိုင် မွာဟင်ပေဝ်ထီသိုဝ်ဆော်လှ်။
သါသဝ်မူးလိုဝ် လိုဆ်အင်းဆာဖျာဆ်လင်အိုင် မုံလော်ဍးခိုင်စေ့အိုဟင် အိုသီးစေ့လင်
ဏါင်းအိုခါဆော်လှ်။ တိုဝါန့်ဖိုင်သာခေါဟ်ထိုင် အိုင် အင်းခိုင်ကံင်းစေ့ ခိုင်းခိုင်း၊ ဖဝ်ဗဟိုဍေ
ပါမူးသီးအိုအိုင် ဖါနီဖါနီလော်ကီးစေ့ဆော်လှ်။



လုံတုံဝါနံ.ဏါင် ဆုံဖုံလျာ-ခေင်လုံချူ ဆုံပြိုင်
 ကုံလုံဖေစိုဝိုင်မိုင် ဖုံပါသော့ယာကုံ
 ကုံသီးသယ်လက် ဆိုင်ဗူးဟိုင်ယက်ဟူး

ဟား ဟား

ဟား ဟား

အိုဝေဗူးဝေဗူးအိုထီသိုင်ခါကုံ ပွါသာဝေဟိုင် အိုဏါင်ယိုင်ဝုးဝုးခေင် ယုဂ်ဖိုင်-ယောင်ဝေဆေင်လုံ။ ခိုင်းခိုင်း၊
 ဖဝ်ယို.ေ ဝါမူးသယ်ကုံ ကီကီးကါင်ထဝ်ဝေဆေင်လုံ။



ကုံဆုံပြိုင်စေယိုင်သိုင် လုံဖေစိုဝိုင်မိုင်
 ကုံဗူးကုံ ဏယ်အင်းမုံစုံးဟူး

ကုံလုံဟာယိုင် လုံဖေစိုဝ် လုံမွဲစး
 မေင်ဒီယာ(ဆုံပြိုင်)မိုင် ကုံဗူးဆုံပြိုင်သယ်ကုံ
 မွဲလုံမွဲ ဟုံသီးခေင် မုံသော့ယာ ဝိုင်သော့လယ်စိုင်



အိုသီးဝေ ထီသိုင်သီးလက်ဆိုင် လုံဆုံအင်းဆာဖျာဆုံလင်-အိုင်
 လေင်ဝေဆေင်လုံ။

ဣာ်အင်းစာဣာ် ကြိုဒ် ဝေးအင်းစာအို်ခို်လဝ်။ ယို်သီးဝေးဆါင့်သာ အို်ဟို်အို်ကျင်းဣာ် ဆို်ပြိုင်အို်ယို်ဝ် မွဲတို်ဆာ။ အို်ယို်ဝ်ဣာ် ဆို်ပြိုင်မွဲအေး အင်းဣာ်ခိင်ဖါခါ ကေးဟုယ်တို်ယုာ။ သီးဆြော့ ယို်ဝါဣာ် လဝ်ဖေ်ဝေယို်ဣာ် အေပဝ်ဝေးသာဆို်ပြိုင်စါခို်ဝ် ဆို်ပြိုင်အို်ယို်ဝ် မွဲမွဲချို်သေ့ယုာထေးကို်ဆာဣာ် မို်ဝေး ယောဝ်အေတို် လဝ်ညှာ်ဖေ်ဝေယို်။ လဝ်ဝေအို်သို် ဝေးဆါင့်သာ ကို်ဝေဝ်အို်ဟို်အို်ကျင်းဆို်ပြိုင်သယ်ဣာ် ဖေ်ခို်ဝ်အို်ကင်သီး ခဝ်ဣာ်သေ့အေး၊ အို်တာအို်ဆာခဝ်မွဲအေး မွဲအို်သီးဝေလဝ်။



ဝေးဆါင့်သာဆို်လဝ်ထါင်တို်အင်းကို်လောဟ်သာဣာ် ယို်မို်လဝ်ဝေးသာ။ ဟို်မူးဟို်ခေဝ်ကို်ဆာ သယ်အို်ဟို်အို်ကျင်းဣာ် လို်ဖေ်ခို်ဝ်ဆို်ပြိုင်ဖိုင် ဣာ်သီးခူးဟို်ယုာ်ဟုး

ယို်ဝ်ဣာ်ယို်၊ လို်ဖေ်ခို်ဝ်ဖိုင် ဆို်ပြိုင်အို်ဝေလဝ်ပုံ။ ဣာ်လဝ်ဆို် ယို်ဝ် မွဲဆို်ပြိုင်ဣာ်လယို်ခို်ဝ်



မွဲတို်ဆာ။ ပို်ဆို်ပြိုင်ခဝ်သီး ဃုာ်-ဃုာ်ဆို်ပြိုင်အို်အို်ဝ် ပါလင်ဝေဆေဝ်။ ဆို်ပြိုင်ခို်ထါခင်းခင် သယ်သီးမို်ယောဝ်အေတို်။ ဓေဣာ်သို်ဝ် ဆို်ပြိုင်အို်ယို်ဝ် တို်ဆာဟုး၊ ဣာ်အို်လင်ခါင် ထုက်ဆို်ပြိုင်မွဲဟုးဣာ်မို်သေ့သာတို်ဆာ။ လို်ယို် ဖေ်ခို်ဝ်ခဝ် ဝေးဆါင့်သာကို်ဝေဝ်အို်ဟို်အို်ကျင်းဣာ် ဣာ်အို်လင်ခါင်ထုက်ဆို်ပြိုင်သယ်ဣာ် တို်ဆာဟုး၊ တို်ဆာအေးဟုးဣာ် လို်ဆို်အို်ဆင်းအို်ခါင်သေ ဆို်လောဟ်ကို်ဟို်ညှာ်လင်ညှာ်န့ဝယ်ဆိက်ဣာ် လေဝ်ယောဝ်ဖေ်ကျို်ကျို်လဝ်



ဖါနီဖါနီဣာ် လို်ဖေ်ခို်ဝ်ဖိုင် ဆို်ပြိုင်သယ်မို်သုာ်ဣာ်အို်ဟုာ် အို်ဝေလီချို်မေ်ဣာ် ချို်ဣာ်အို်ထိသို်ဝ်ဆေဝ်လှ်။

ဒီမုာ်ဝေ့လား





မိထံထိုင်လဲ-တိုခုံးခိုင်း ဟိုင်ခေပ်ဟုံမူးဆာ-သီးခဝ့် မိဖေလင့်မဲအိုဟုင်- မဲဆိုင်အိုသာဆာ-သီးခဝ့် ယံင်ဝါအင်းတိုင်မာလင်ထး အကျင်းအိုဖိုင်လုံဖး

ဟုံမူးသီးယိုင် ၂၀၂၀ လဲ-တိုခုံးခိုင်း အေနိုင်ဆေပ်-စါခိုင် စွင်းချောဟုံမိုင်သီးခဝ့် စးဆိုင်သာနက် လင်မာဏေပ်-လင်ဏို ဆိုင်လင်လာ့ဟိုင်ဗိုင်သီးခဝ့် မှီဟုံအိုဖူ-အိုခိုင်-တါခေါဟုံသီးလုံဖး သုင်းခေါပ်-သာလိုင် အိုဝေဏို လင်ဖူဟုံထင်းဝေဆေပ်-လုံ။

ဆိုင်ပြိုင်အိုဟုင်-အိုကျင်းမိုင် ဟုံမူးသီးလုံဖး အိုသီးဝေ ဟိုင်းဗုင့်ဆိုင်မာ၊ ဟိုင်းဗုင့်ဆာ-သီး အိုဟုင်- စးမာဖေလင့်အိုကျင် အိုသီးကိုလုံ-သယ်ခဝ့် ပါဂုက်ဝေဆေပ်လုံ။ ဟုံမူးသီးယိုင် အိုသီးဝေ ဟိုင်းဗုင့်ဆာ-သီးအိုဟုင်- စးအင်းတိုင်မာလင်အိုကျင်ဏို ဟိုင်ခေပ်ကိုဆာ-သီးလုံဟုာ ဆိုင်မာ အိုတာသယ်လုံဖး ကိုတပ်အင်းတိုင်မာလင်လုံဏေပ်စးဏို ပိုသီးခဝ့် သာခေါပ်အိုဏို မွဲဝေဆေပ်လုံ။

ထင်မှီဟုံအိုဖူ-အိုခိုင်-တါခေါဟုံသီးခဝ့် ဟုံမူးဟိုင်ခေပ်ကိုဆာ-သီးဏို မိဖေလင့်မဲအိုဟုင်- ဆင်း ဗုင့်ဝေဟိုင်၊ ဟုံမူးသီးခဝ့် ထိုခါနဲ-မိုထင်းထင်သိုသိုဂုက်ကယ်ဗေ မိုချောဟုံထေလင် ဆိုင်မာ ဆိုင်မာသီးလုံဖး ထိုဆာအို မာခိုင်စေမိုဏေပ်-စးဏို ဏယ်အင်းဝေဆေပ်လုံ။ မှီဟုံအိုဖူ-အိုခိုင်-သီးခဝ့် တါခေါဟုံလုံဟုာဏို အင်းစာထင်းခါ အိုသီးဝေ ဟုံထိုခါနဲ-အိုဟုင်- မိုထင်းထင်ဏို အေသုးစးသာဆေပ်-စါခိုင် ဖေလင့်မဲခါ မိုစးစံဆိုင်မဲင်းဏင်ဏိုဝင်ဏို လင်ထင်းဝေဆေပ်လုံ။

Like Comment Send



write a comment



အိုထိုအိုသိုင်ဏို လုံဖူလုံအိုစး ခါလုံဖူးမိုင်ဆိုင်ဏင်ဝေဟိုင် အင်းမာလက်ဝေ ကိုဏိုင်ဆေပ်လုံ။

မွဲဏယံ၊ ယုံသီးအိုဏီခါ လုံလးဖါ ထိုဖူဖိုင် ဆိုင်ပြိုင်အိုယိုင် ဖူသယ် လင်ဏို ဟိုင်းစးဆေပ်

မွဲထိုဆာ၊ ဆိုင်ပြိုင်အိုယိုင် ဖူလင်ကွင်နိုဝ်သူလဝ့်။ ယိုင်ဏယံ အင်းခိုင်ဝီ၊ ဆိုင်ပြိုင်အိုယိုင် မွဲခိုထါခင်းခံင်အိုပိုခဝ့်လယံ

လယ်လောင်ဝေအို ခေါဟုံဗုးဟိုင်ဆိုင်ပြိုင် အိုယိုင် ထိုဆာအေး

မုန့်ဟင်းခါး အကြော်နဲ့ လေးပွဲ ပေးပါ



ဆိုင်ပြိုင်အိုယိုင် လုံဂမုင်-ကွာ အေလင်လောဟုံသာလုံ ဆိုင်လုံဆိုင် မိုမာပိုင်သိုလယံ။ ဟုံမူးဟိုင်ခေပ်ကိုဆာ-သီးခဝ့် ဂမုင်-သယ်စေလုံဖေလင့်မဲစးသိုဝ် ဆင်းဗုင့်ဆိုင်သီး မိုကဲထင်း ဝေဆေပ်။



ဟုံမူးသီးခဝ့် ချေဟုံခွါမဝ့်မို ကဲထင်း ထိုဟိုင်-ခါနဲ-ဟိုင်-ဆာ-ဏေပ်၊ တါခေါဟုံဏေပ်၊ သီးတုဂ်ဆြာကဲ ထင်းဏေပ်-ဝေလုံ။ ပိုမှီဟုံအိုဖူ-အိုခိုင်-စေမို ထင်းထင်အိုဟုင်- ဖူမူးအိုလူ-ဏို အိုလိုင်ခိုင်ချောဟုံဝေဆေပ်။

မွဲဆေဝ်၊ ယိက်ဉ်အေး လုံခါနံ့ညှိလဲုးတါစံး ကပ်မံရှင် ဖေ့စိုင့်လိက်မေ့စိုက်အိုင် ယုံလေဝ်ယောင်ဆေဝ်။ အံသီးသယ်ဏ် လဲုးတါစံးမိုင် မူး၊ ခွါ၊ မဂ်မံ ဓေ့ပျဲလင် မံဏောင်အံဟိုင် အံလိုဝ်ဉ်သေဟ်ဏ် မာထင်း ထဝ်ဓေ့ဆေဝ်။

ဓေ့ဖျံလုံလျာဉ်ခေဝ်သိုင်ဏာယံ။ ဟံဏောင်အံ ဆိုပြိုင်ဏ် ထီဆားဟူး၊ ထီဆားအေးဟူး ဟိုင်ဉ်ဉ်ဆိုပြိုင်ဏ် ထောဟ်ဉ်ဉ်ယောင်အေ ဟိုင်ဉ်ဉ်ဉ် ဏောင်အံလင်ခါဆိုပြိုင်ဏ် မွဲထီဆားဟူးဏ် မာလင်ဟိုင်ခိုင်မံဏောင်ဆေဝ်။ အေဟိုင်ဉ်ဉ် ဏောင်ထိုင်ဆိုပြိုင်ဏ် အံတာ အံဆားသီးအံအိုင် ဆိုပြိုင်ဉ်မွဲ လုံမွဲ (ဟံအေလဝ်ဉ်ဉ် - လဲုးတါစံးခါခိုင်သာ အံဟိုင်အံကျဲဉ်ဉ်ဏ် လုံခါနံ့ညှိလဲုးတါစံးကပ်မံ ရှင်အံအိုင်) ဖံဉ်းဟိုင်ခိုင်ဏောင်ဆေဝ်။

အေဟိုင်ဉ်ဉ် ဆိုပြိုင်အံယိုင် မွဲဟယိုင် ခဝ်လယံဏ် မံဓးစံဆံဉ်မံဉ်းဖေ့အေထီ။ ဆိုလင်ကွင်ဆိုယိုင် မဲဆိုအံသာဆားသီး အံဟိုင် မံဖေ့လင်ဓးသာဓေ့မဲဏယံ

လဲုးတါစံးမူးဏီကံလာလုံထင်ဉ်ဉ်ဓးခါ ဆိုပြိုင်အံယိုင် မံကထင်းအေးဏ် ယံဏယ်အင်းဏယံ။ ဆိုပြိုင်အံယိုင် ဆိုလင်ကွင်နီဝ်လဝ်

မွဲ ထီဆာ ထီဆာ



ဆိုပြိုင်ဓေ့ယိုင်သိုင် ဖျံမိုဟ်အေးကွာ ပါပုဂ်ဓေ့ ဟိုင်၊ လုံဟာဓေ့လုံဟာ သုဉ်းသာယာဉ်ဉ်ဉ်ဉ် သီး မံကံဓေ့ဆေဝ်။ ဆိုပြိုင်ဓေ့ယိုင် လုံအံမိုဟ်အံဖူး အံဉ်ဉ်ဉ် မာစိုဝ်မာဆိုင်သီးဏောင်အေး။ ဒီမိုဝ်ကံဓေ့ယိုင်အင်းလယ်တိုင်ထင်းမံလေဝ်အံဓေ့ ခါနံ့ဓေ့မာအံခဝ်သီး ကဲထင်းကံလုဉ်အေး။

မွဲထီဆာ ထီသိုင်။ ဟံအံထီခါနံ့မိုင် ဖျံမိုဟ်လုံတံဝါဏ် အံသီးဓေ့အံလူဏ် အံကော်ထင်ဏောင်အေး။

ပုံသီးလုက်ဆိုင် ဆိုဉ်းလောဟ်သာယိုင် ဓးဉ်လောဟ်သာအေး။ အေဟိုင်ဉ်ဉ် ပုံသီးမွဲ မံလဲုးဏောင်ဖျံလယံဏ် ချိုင်လင်းကော်သာမံဏောင် ဆိုဉ်းအံကံဉ်းသီး ဓးအံဆေဝ်။

အေဟိုင်ဉ်ဉ် အံဟေ့ဉ်ဉ်ဏ် ဆိုအင်း ဆာကံဏ်ဉ်ဉ် မွဲပုံဓဝ်လယံဏ် လဝ်ယာဏယ်

အေမွဲထီဆာဏ် ဆိုပြိုင်အံယိုင် မံဓးလင်ယုဂ်ယါနံးသီး မွဲအေး။ ပုံသီး ဓးခါခိုင်သာအံဟိုင်အံကျဲဉ်ဉ်ဏ် အံတံဝါနံ့မိုင် ဂမုဉ်းအံအိုင် ပုံအေထိုင်လင်ဓေ့ဏ် မံဟေ့ဉ်ဉ်ဏယ်

ပုံသယ်ပွင်အင်းတိုင်မံဏောင်ဏ် ဆိုပြိုင်အံယိုင် မွဲအေး။ လုံဖေ့စိုင့်မိုင် လုံဟာဓေ့လုံဟာ ထိုင်လင်ပါသေ့ ယာလောဟ်သာဏ် ဓေ့လုံမာဓးသိုင် မံဓးလင်

ဟ့ဝ်ဉ်ဉ်

အံခိုင်ဝီ၊ ပုံသယ်မွဲ ထိုင်လင်%န့လယံ




အေဟင်ချင် လုံးတင်ခုံးမူဏီ လိုထင်ချင်ခေးခါ ဆိုပြိုင်စေ့ယိုင်သိုင် မိုဟုယုံကဲထင်းအေးဏ် မိုစးလဝ်ညွာ။ အိုယိုင်ဏ် ပိုစးသော်ယာထး အိုဏါင်း

- (၁) ဆိုပြိုင်ခိုထီခင်းစင် မိုစးဆွိုင်
- (၂) ဆိုအိုဏ်ထး အိုကျင်းအိုဖိုင်ဏ် မိုစးပဝ်အေတိုင်
- (၃) ဆိုကော်ဆိုဆာဏ် ဆွိုင်ဓိလော့ ခေ
- (၄) ဆိုမာခိုင်မာဆိုင်ခိုထီခင်းစင်ဏ် မိုစးဆွိုင်ဓိလော့ဏ်ဆော်လ်။

- (၅) မူဏီဏ် မိုစးဆွိုင်ဓိ
- (၆) မှဲဖွဲလဝ်ဏီလဝ်ကိုဟုးဏ် မိုစးဆွိုင်ဓိ
- (၇) ဆိုပြိုင်အိုယိုင် အိုလ်ခဝ်ဖါလဝ်ဟုး မိုစးဆွိုင်
- (၈) အိုလင်ခါခိုင်လ်ဆိုင် ထိုယပ်တပ်ဆာဏ် မိုစးအင်းစာ။

ပဏော်အိုလင်ခါခိုင် ဆိုပြိုင်အိုကျင်းအိုဖိုင်ခေးဆိုင်သာအိုဟုင်အိုကျင်းဏ် အေသော်ယာထးသာစါခိုင် ခါနဲဖွဲလုံးတင်ခုံးကင်မိုရှင်သီး အိုသီးစေ့ဖေစေ့ ဝိုင်လိက်မေ့စွါ <https://www.facebook.com/uecmyanmar/> ဏ် မိုပိုင်ယိုင်ဓိစးသာဆော်။



ဟော်ယုဂ် စးဆိုင်သာအိုဟုင်အိုကျင်းအိုယိုင် ပိုတိုဝါနဲ တိုဝါနဲဂမုင်၊ ပိုထီသိုင်၊ ပိုဟိုင်းစိုဂ်ထီင်ဆိုင်ဆာခေ အိုဆိုင်လင်အိုဟု့ဟုာ ဂမုင်သီးအိုအိုင် မိုစးလဝ်ဓိယာဏယ်။

အေမ္မာစေ့ဏ်သိုင်စါခိုင် ပိုတိုဝါနဲမိုင် ဆိုပြိုင်အိုယိုင် ထီထီဆာဆာ သော်ယာထးဆိုင်ဆာဏ် မိုကဲထင်းစေ့ဆော်။ အေဟင်ချင် လုံးတင်ခုံးအိုထင်မိုင် လိုဟုာခေလိုဟုာ ဆိုလ်စးခိုင်လောဟ်သာဏ် လင်ပျိုင်မိုဏော်ဆာသီး မိုကဲစေ့ဆော်။



သင့်နှင့်အခြားသူများအား COVID-19 ရောဂါအန္တရာယ်မှ ကာကွယ်လိုက်ပါ



Covid-19
လက်ဆေးပါ။

သင်၏လက်ကို ဆပ်ပြာ၊ ရေ သို့မဟုတ် လက်သန့် ဆေးရည် နှင့် မကြာခဏ ဆေးပါ



Covid-19
လက်အစွန်းထိပြီးမှ လက်နှင့် ထိခြင်းမှ ရှောင်ကျဉ်ပါ

သင်၏မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်ကို လက်နှင့် ထိခြင်းမှ ရှောင်ကျဉ်ပါ



Covid-19
ချောင်းဆိုးနှာချေ သည့်အချိန်တိုင်း အုပ်ထားပါ။

ချောင်းဆိုး နှာချေ သည့်အချိန်တိုင်း အုပ်ထားပါ။ ပြီးနောက် လက်ကိုဆေးပါ



Covid-19
၆ ပေ အကွာမှ ပြောဆိုပါ။

အခြားသူများနှင့် ၆ ပေ အကွာတွင် နေထိုင်ပါ



Covid-19
နှာခေါင်းစည်းတပ်ထားပါ။

နှာခေါင်းစည်း တပ်ထားပါ



Covid-19
စောင့်ရှောက်သူများအား ခြံအထိက အကွာမှ ဆက်သွယ်ပါ။

သင့်တွင်ရောဂါလက္ခဏာရှိပါက ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများရယူပါ

ဘေးကင်းလုံခြုံစွာဖြင့် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ် နေထိုင်ပါ



၂၀၂၀ ရွေးကောက်ပွဲတွင် ဘေးကင်းလုံခြုံစွာဖြင့် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ် ပါဝင်ကြပါမို့

